



“Listing Consulting Division၊
စာရင်းဝင်စံသတ်မှတ်ချက်များ၊
အလားအလာရှိသောကုမ္ပဏီများမှ မေးလေ့ရှိသော
မေးခွန်းနှင့် ဖြေကြားချက်များ၊ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်”

(စာရင်းဝင်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်ငယ်)

Listing and Trading Participant Department
Yangon Stock Exchange Joint-Venture Co., Ltd.



Listing Consulting Division

Establishment of Listing Consulting Division

Listing Consulting Division has been officially formed under Listing and Trading Participant Department in line with the approval of Yangon Stock Exchange Board of Directors Meeting which was held on 25th March 2018.

Its operations were started on 2nd April 2018.

Frequently Asked Questions (FAQs) version-1 was posted on Yangon Stock Exchange (YSX) website on 4th June 2018 in order for interested parties to easily understand about *general inquiries, listing criteria* and *listing on Yangon Stock Exchange (YSX)*.

Frequently Asked Questions (FAQs) version-2 was posted on Yangon Stock Exchange (YSX) website on 22nd October 2018 in order for interested parties to easily understand about *cost of listing, reference price valuation, dematerialization process* and others.

Main Functions of Listing Consulting Division

- ❖ To facilitate the candidate companies (local and foreign) and related organizations thereof (securities companies, law firms, accounting firms, etc.).
- ❖ To illuminate the realizing about listing criteria, listing business regulations, listing examination procedures, and any other matters or issues relevant to listing on YSX.
- ❖ To flexibly respond to the various questions and consultation matters arising in the process of listing preparation.
- ❖ To support the further development of Myanmar Capital Market.

Useful Links for Listing

[Business Rules] <https://ysx-mm.com/regulations/ysxregulations/>

Following contents are for listing companies on YSX;

- Securities Listing Business Regulations
- Enforcement Regulations for Securities Listing Business Regulations
- Table of Fees for Listing Companies
- Listing Criteria

[Manuals] <https://ysx-mm.com/regulations/manuals/>

Following contents are for listing companies on YSX;

- IPO and PO Business Operation Manual
- Initial Listing (Guideline)

[FAQs] Aforementioned FAQs are available here;

<https://ysx-mm.com/learning/faqs/listing-consulting/listing-consulting-summary/>

**ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ စာရင်းဝင်လျှောက်လွှာတင်မည့်
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ်ချက် “စံ” များ**

၁။ ရန်ကုန်စတော့အိတ်ချိန်း (YSX) သည် ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေ၊ ပုဒ်မ-၄၁(ခ)နှင့်အညီ မှတ်ပုံတင်ခွင့်ပြု၍ အစုရှယ်ယာရောင်းချခွင့် ပြုမည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ်ချက် “စံ” များကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်။

- (က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသော ပေးရန်တာဝန်ကန့် သတ်ထားသည့်လီမိတက်ကုမ္ပဏီဖြစ်ပြီး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အင်္ဂါရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေသောကုမ္ပဏီဖြစ် ရမည်။
- (ခ) အစုရှယ်ယာဝင်ဦးရေအနည်းဆုံး ၁၀၀ နှင့်အထက်ရှိရမည်။
- (ဂ) လျှောက်ထားသည့်နေ့တွင် ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ အနည်းဆုံးကျပ် သန်း ၅၀၀ ရှိရမည်။
- (ဃ) လျှောက်ထားသည့်နေ့မတိုင်မီ အနည်းဆုံး (၂) နှစ်တာကာလအတွင်း လုပ်ငန်းအမြတ် ရရှိရမည်။
- (င) တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်၍ တည်ငြိမ်သော ဝင်ငွေ အခြေခံရှိရမည်။
- (စ) ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီကို ဦးဆောင်သူများသည် အကျင့် စာရိတ္တကောင်းမွန်၍ ပြစ်ဒဏ်ကျခံဖူးခြင်း မရှိသူများဖြစ်ရမည့်အပြင် အမှုရင် ဆိုင်နေရသူများမဖြစ်စေရ။ တာဝန်ကျေပွန်သူဖြစ်၍ တရားမျှတစွာ၊ ဥပဒေ နှင့်အညီ စိတ်ကောင်းစေတနာကောင်းများဖြင့် ဆောင်ရွက်သူများဖြစ်ရမည်။
- (ဆ) ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီကို ဦးဆောင်သူများသည် မိမိအကျိုး၊ ကုမ္ပဏီအကျိုးအတွက် အများပြည်သူ အထင်အမြင်လွဲမှားစေမည့် အပြုအမူ၊ အပြောအဆိုများ မပြုလုပ်ရ။
- (ဇ) ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဖြစ်စေရန် အများနှင့်သက်ဆိုင်သောကုမ္ပဏီ တွင် တာဝန်ထမ်းဆောင်နေသော ဒါရိုက်တာအဖွဲ့ဝင်လူကြီးတစ်ဦးချင်းသည်

အစုရှယ်ယာရှင်အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်မှတစ်ပါး ယင်းကုမ္ပဏီမှ ဆောင်ရွက်နေသောလုပ်ငန်းနှင့် အကျိုးစီးပွားခြင်းတူသော လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းမပြုရ။

- (ဈ) ကုမ္ပဏီနှင့်ဒါရိုက်တာအဖွဲ့ဝင်များ၊ ကုမ္ပဏီကို ဦးဆောင်သူများသည် အစိုးရအဖွဲ့အစည်း၊ အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းတစ်ရပ်ရပ်၏ အမည်မည်းစာရင်းတွင် ပါဝင်ခြင်းမရှိရ။
- (ည) ကုမ္ပဏီ၏စာရင်းထိန်းသိမ်းမှု၊ စာရင်းစစ်ဆေးမှုတို့ကို မြန်မာနိုင်ငံစာရင်းကိုင်စံများနှင့် စာရင်းစစ်စံသတ်မှတ်ချက် (သို့) နိုင်ငံတကာစာရင်းကိုင်စံများနှင့် စာရင်းစစ်စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
- (ဋ) ကုမ္ပဏီသည် မြန်မာနိုင်ငံ၏တည်ဆဲအခွန်ဥပဒေများနှင့်အညီ အခွန်တာဝန်ကျေပွန်ရမည်။
- (ဌ) ကုမ္ပဏီနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ အများပြည်သူသိသင့်သည့် အချက်အလက်များကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့သို့ ထုတ်ဖော်တင်ပြရမည့်အပြင် အများပြည်သူသိနားလည်လွယ်သည့် သင့်တော်သောနည်းလမ်းဖြင့် အများပြည်သူသို့ အချိန်မှီထုတ်ဖော်ကြေညာရမည်။ ထိုသို့ ထုတ်ဖော်ကြေညာရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များပြုလုပ်မှုကို ထိခိုက်စေနိုင်မည့် အချက်များ၊ ဆုံးရှုံးနိုင်မှု အလားအလာဟု ယူဆရသောအချက်များ၊ လုပ်ငန်းဆောင်ရွက်မှုပြုနိုင်မည့် အခြေခံအလားအလာများ စသည်တို့ကို အထူးပြုဖော်ပြရမည်။
- (ဍ) ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန်အတွက် ကြီးကြပ်မည့်အရာရှိ (Compliance Officer) ခန့်ထား၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် ထိရောက်သော စနစ်တစ်ရပ်ထားရှိဆောင်ရွက်ရမည်။
- (ဎ) လုပ်ငန်းဆောင်ရွက်မှုပုံစံ၊ လုပ်ငန်းဆောင်ရွက်မည့်ဝန်းကျင်နှင့် ဆုံးရှုံးမှု အလားအလာဆိုင်ရာအချက်များပါဝင်သော လုပ်ငန်းစီမံချက်ထားရှိဆောင်ရွက်ရမည်။

- (ဏ) အတွင်းသတင်းအချက်အလက်သိရှိသူများက ကြိုတင်ရောင်းဝယ်ဆောင်ရွက်ခြင်း (Insider Trading) ကို ကာကွယ်တားဆီးရန်စနစ်တစ်ရပ် ထူထောင်ထားရှိ ဆောင်ရွက်ရမည်။
- (တ) ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှုနှင့်ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှု၊ ထိန်းချုပ်မှုစနစ်များထားရှိ၍ စီမံခန့်ခွဲမှုကို မလျော်ငြာဇာကင်းရှင်း၍ တည်ငြိမ်စွာနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်။
- (ထ) အနာဂတ်တွင် တည်ငြိမ်သော အမြတ်ရရှိရန် အကြောင်းအကျိုးညီညွတ်သောမျှော်မှန်းချက်ရှိရမည်။

၂။ အဆိုပါသတ်မှတ်ချက် “စံ” များသည် အနိမ့်ဆုံးအဆင့် (minimum standard) သတ်မှတ်ချက်များသာဖြစ်ပြီး အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနေဖြင့် အထွေထွေလမ်းညွှန်ချက်အဖြစ် သိရှိအသုံးပြုနိုင်စေရန် ဖြစ်ပါသည်။ စတော့အိတ်ချိန်းတွင် စာရင်းဝင်မှတ်ပုံတင်ရန် လျှောက်ထားလာသည့်အခါတွင် ကုမ္ပဏီတစ်ခုချင်းအလိုက် အသေးစိတ်စိစစ်၍ အများပြည်သူအတွက် စိတ်ချရမှသာ ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

အပိုင်း (၁) “ယေဘုယျမေးခွန်းများ”

မေးခွန်း (၁) စာရင်းဝင်စံသတ်မှတ်ချက်ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - စာရင်းဝင်စံသတ်မှတ်ချက်ဆိုသည်မှာ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ဖြစ်လိုသော အများပိုင်ကုမ္ပဏီတစ်ခုအတွက် အခြေခံလိုအပ်ချက်/ စံသတ်မှတ်ချက်များဖြစ်ပါသည်။ စာရင်းဝင်ဖြစ်လိုသော အများပိုင်ကုမ္ပဏီအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ပြီး အစုရှယ်ယာများ ရောင်းဝယ်မှုမပြုလုပ်မီ စာရင်းဝင်စံသတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ စတော့အိတ်ချိန်းများတွင် ကွဲပြားခြားနားသော စာရင်းဝင်စံသတ်မှတ်ချက်များရှိကြသော်လည်း တူညီသောရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် အရည်အသွေးမီ အစုရှယ်ယာများ ဖြစ်စေရေးပင် ဖြစ်သည်။

(ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စာရင်းဝင်စံသတ်မှတ်ချက်များကို) ပိုမိုသိရှိနိုင်စေရန် အောက်ပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည် -

https://ysx-mm.com/wp-content/uploads/2015/10/ysxr34_en_082015_01.pdf

မေးခွန်း (၂) စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ခြင်းဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပါအဝင် များစွာသောရင်းနှီးမြှုပ်နှံသူများ ရန်ကုန်စတော့အိတ်ချိန်း(YSX) ဈေးကွက်၌ အရောင်းအဝယ်ပြုလုပ်နိုင်ရန် စိစစ်ခွင့်ပြုခြင်းကို ဆိုပါသည်။ စတော့အိတ်ချိန်း၌ စာရင်းဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီ၏ အစုရှယ်ယာများကို အများပြည်သူမှ ပွင့်လင်းမြင်သာစွာ ရင်းနှီးမြှုပ်နှံနိုင်ပြီ ဖြစ်ပါသည်။

မေးခွန်း (၃) အများပိုင်ကုမ္ပဏီများ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ အဘယ်ကြောင့် စာရင်းဝင်သင့်သနည်း? မည်သို့သော အကျိုးကျေးဇူးများရှိသနည်း?

ဖြေကြားချက် - အများပိုင်ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ခြင်းအားဖြင့် -

(က) နည်းလမ်းမျိုးစုံသုံး၍ အဆင်ပြေချောမွေ့စွာ ဘဏ္ဍာငွေဖြည့်တင်းနိုင်ခြင်း

ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီ၏ အစုရှယ်ယာများကို ဈေးကွက်ပေါက်ဈေးဖြင့် အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းဖြင့် မိမိကုမ္ပဏီ၏ ဘဏ္ဍာငွေကို တိုက်ရိုက်ဖြည့်တင်းနိုင်သည်။ ကုမ္ပဏီဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ ငွေဖြစ်လွယ်သောဈေးကွက်မှ ပိုမိုထိရောက်စေသော နည်းလမ်းမျိုးစုံဖြင့် ဘဏ္ဍာငွေဖြည့်တင်းနိုင်ခြင်းကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

(ခ) ကော်ပိုရိတ်/ ကုမ္ပဏီ တန်ဖိုးမြှင့်တက်စေနိုင်ခြင်း

သတင်းစာများအပါအဝင် မီဒီယာများ၏ သတင်းထုတ်ပြန်မှုများသည် စာရင်းဝင်ကုမ္ပဏီ၏ ဂုဏ်သတင်းသာမက ထုတ်ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်ကို မြင့်မားလာစေနိုင်ပြီး ကုမ္ပဏီအနေဖြင့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ/ အလေးထားဖွယ်ရာရင်းနှီးမြှုပ်နှံသူများကိုလည်း ထိန်းသိမ်းဆွဲဆောင်နိုင်ပါသည်။

(ဂ) ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်လာစေခြင်းနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်ဓါတ်တက်ကြွမှု တိုးပွားလာစေခြင်း

ကုမ္ပဏီမှ ထုတ်ပြန်ကြေညာချက်များသည် ရင်းနှီးမြှုပ်နှံသူများ၊ ကုမ္ပဏီနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ကုမ္ပဏီ၏စီမံခန့်ခွဲမှုကို စိစစ်သုံးသပ်စေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များကို ဆက်လက်ထိန်းသိမ်းတိုးမြှင့်နိုင်ရန် တွန်းအားဖြစ်စေပြီး စာရင်းဝင်ကုမ္ပဏီဖြစ်ခြင်းသည် ဝန်ထမ်းများ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာကိုလည်း မြင့်တက်စေရန် အထောက်အကူ ဖြစ်စေပါသည်။

မေးခွန်း (၄) ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ မည်သို့စာရင်းဝင်ရမည်နည်း?

ဖြေကြားချက် - ကုမ္ပဏီမှ ရွေးချယ်ထားသော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company)၊ စာရင်းစစ်လုပ်ငန်း/ကုမ္ပဏီ (Accounting Firm)နှင့် ဥပဒေအကြံပေးကုမ္ပဏီများ(Legal Firm)၏ အထောက်အပံ့နှင့် အကြံဉာဏ်များရယူ၍ ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ ထုတ်ပြန်ထားသည့် လိုအပ်သော စာရွက်စာတမ်းများကို ပြင်ဆင်

ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ စာရင်းဝင်နိုင်ရန် လျှောက်လွှာတင်သွင်းရမည် ဖြစ်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်း(YSX)ရှိ Listing and Trading Participant Department မှ အရည်အချင်းကိုက်ညီမှုရှိ၊ မရှိ စိစစ်ပါသည်။ ကနဦးစာရင်း ဝင်လျှောက်လွှာတင်သွင်းသည့်နေ့ရက်မှ သဘောတူခွင့်ပြုချက်ရရှိသည်အထိ အနည်းဆုံး ရက်ပေါင်း ၄၅ ရက် (အလုပ်လုပ်ရက်/ ရုံးဖွင့်ရက်) ခန့် ကြာမြင့်ပါသည်။

မေးခွန်း (၅) မည်သို့သော ကုမ္ပဏီအမျိုးအစားများ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်နိုင်ပါသနည်း?

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ အနိမ့်ဆုံးသတ်မှတ်ထားသော စာရင်းဝင်စံသတ်မှတ်ချက် ၁၇ ချက်နှင့် ကိုက်ညီ၍ ပေးရန်တာဝန်ကန့်သတ်ထားသည့် အများပိုင်ကုမ္ပဏီများသာ စာရင်းဝင်နိုင်ပါသည်။

မေးခွန်း (၆) အများနှင့်မသက်ဆိုင်သောကုမ္ပဏီများ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ကုမ္ပဏီဖြစ်နိုင်ပါသလား?

ဖြေကြားချက် - မေးခွန်းနံပါတ် (၅) တွင် ဖြေကြားထားသည့်အတိုင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီများကိုသာ စာရင်းဝင်ခွင့်ပြုပြီး အများနှင့်မသက်ဆိုင်သောကုမ္ပဏီသည် ကုမ္ပဏီ၏ ဥပဒေဆိုင်ရာအကြံပေးများ၏ အကြံဉာဏ်ရယူ၍ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် စာရင်းဝင်လျှောက်လွှာမတင်မီ ပြောင်းလဲရမည် ဖြစ်သည်။

မေးခွန်း (၇) ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ လျှောက်လွှာမတင်မီ မည်သည့်စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားသင့်သနည်း?

ဖြေကြားချက် - စာရင်းဝင်လျှောက်ထားမည့်ကုမ္ပဏီသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပြင်ဆင်ထားသင့်ပါသည် -

- (က) ကနဦးစာရင်းဝင်လျှောက်လွှာ
- (ခ) လျှောက်လွှာနှင့်စပ်လျဉ်းသည့် မှန်ကန်ကြောင်းဝန်ခံကတိပြုချက်
- (ဂ) လျှောက်လွှာနှင့်စပ်လျဉ်းသည့် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးမှတ်တမ်းများ
- (ဃ) ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများ
- (င) ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ

- (စ) အလားအလာညွှန်းတမ်း (သို့) စာရင်းဝင်ခြင်းဆိုင်ရာဖွင့်ဟကြေညာချက်စာရွက်စာတမ်းများ
- (ဆ) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၏ ထောက်ခံချက်
- (ဇ) အများပြည်သူသို့ ကမ်းလှမ်းရောင်းချမည့်စီမံချက် (သို့) ထပ်မံဖြန့်ဖြူး ရောင်းချမည့် စီမံချက် (ရှိလျှင် တင်ပြရမည်)
- (ဈ) အစုရှယ်ယာဖြန့်ခွဲထားရှိမှုဖော်ပြချက် (အမှတ်စဉ် (ဇ) တွင် ဖော်ပြထားသော စီမံချက်များမရှိပါက တင်ပြရမည်)
- (ည) ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးတွက်ချက်မှုစာရွက်စာတမ်း
- (ဋ) ကတိပြုချက်

ထို့အပြင် အောက်ဖော်ပြပါ ဆက်စပ်လိုအပ်သော စာရွက်စာတမ်းများကိုလည်း ကြိုတင် ပြင်ဆင်ထားသင့်ပါသည် -

- (က) နှစ်ပတ်လည်အစီရင်ခံစာ (၂ နှစ်စာ)
- (ခ) ကုမ္ပဏီ၏လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ
- (ဂ) နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှတ်တမ်း (၂ နှစ်စာ)
- (ဃ) နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားစာ (လျှောက်လွှာတင်သည့်ခုနှစ်)
- (င) အဓိကအစုရှယ်ယာရှင် ၁၀ ဦးစာရင်း
- (စ) ကုမ္ပဏီဖွဲ့စည်းပုံနှင့် ဝန်ထမ်းဖွဲ့စည်းပုံ
- (ဆ) မိခင်ကုမ္ပဏီအပါအဝင် ကော်ပိုရိတ်ဖွဲ့စည်းပုံ
- (ဇ) အဓိကစီးပွားဖက်လုပ်ဆောင်သူများ (သို့) အကျိုးတူပူးပေါင်းဆောင်ရွက်သူများ စာရင်း
- (ဈ) ကုမ္ပဏီနှင့်နှီးနွယ်သော အဖွဲ့အစည်းများစာရင်း (လျှောက်လွှာမတိုင်ခင် ဘဏ္ဍာနှစ်)
- (ည) လုပ်ငန်းစီမံချက် (လျှောက်လွှာတင်သည့်ခုနှစ်မှစတင်၍)
- (ဋ) နှစ်စဉ်ဘတ်ဂျက်နှင့် ဘတ်ဂျက်စီမံခန့်ခွဲမှုဆိုင်ရာ စာရွက်စာတမ်းများ (လျှောက်လွှာတင်သည့်ခုနှစ်မှ စတင်၍)

အစုရှယ်ယာရှင်အစည်းအဝေးမှ အတည်ပြုထားသောစာရင်းဝင် အစည်းအဝေးဆုံး ဖြတ်ချက်နှင့် ယခင်ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကိုလည်း ကြိုတင် ပြင်ဆင်ထားသင့်ပါသည်။

ပိုမိုသိရှိနိုင်စေရန် အောက်ပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည် -

https://ysx-mm.com/wp-content/uploads/2016/04/at-nl_en_042016_01.zip

မေးခွန်း (၈) စာရင်းဝင်ကုမ္ပဏီတစ်ခုကို စာရင်းဝင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်နိုင်ပါသလား?

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုအား ဖော်ပြပါ ကိစ္စရပ်များ ကြောင့် စာရင်းဝင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်နိုင်ပါသည် -

- (က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ဒေဝါလီခံရခြင်းလုပ်ငန်းစဉ် စတင်ဆောင်ရွက်ခြင်း (သို့) အလားတူအခြေအနေသို့ ကျရောက်နေခြင်း၊
- (ခ) ကုမ္ပဏီမှ အစုရှယ်ယာလွှဲပြောင်းခြင်းဆိုင်ရာ ကန့်သတ်ချက်များ/ တားမြစ်ချက်များကို ပြုလုပ်ခြင်း၊
- (ဂ) ယုံကြည်အပ်နှံထားသော အစုရှယ်ယာရှင်ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းခြင်း (အစုရှယ်ယာရှင်မှတ်ပုံတင်ခြင်းဆိုင်ရာ ပြင်ဆင်မှုနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ကန့်သတ်ခြင်း)။
- (ဃ) အစုရှယ်ယာများကို သတ်မှတ်ထားသော အစုရှယ်ယာလွှဲပြောင်းပေးအပ်သည့် အဖွဲ့အစည်းမှ ကိုင်တွယ်ဆောင်ရွက်နေမှုကို ရပ်ဆိုင်းခြင်း (သို့) အလားတူဖြစ်စဉ်များဖြစ်ပေါ်ခြင်း၊
- (င) အစုရှယ်ယာများအား စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန် (သို့) အများပြည်သူအကျိုးစီးပွားအတွက် ပယ်ဖျက်သင့်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ ထင်မြင်ယူဆခြင်း။

အထက်ဖော်ပြပါကိစ္စရပ်များဖြစ်ပေါ်ခြင်းမရှိသော်လည်း စာရင်းဝင်ကုမ္ပဏီသည် ဆန္ဒအလျောက် ကိုယ်တိုင်စာရင်းဝင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်ရန် လျှောက်ထားနိုင်သည်။

အပိုင်း (၂) “စာရင်းဝင်ခြင်းဆိုင်ရာမေးခွန်းများ”

မေးခွန်း (၁) “ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ စာရင်းဝင်ခြင်းမပြုပဲ အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း” (Initial Public Offering without Listing) နှင့် “ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်ခြင်း” (Listing on YSX) ကို ရှင်းပြပါ?

ဖြေကြားချက် - “ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ခြင်းမပြုပဲ အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း” ဆိုသည်မှာ ကုမ္ပဏီ၏အလားအလာညွှန်းတမ်းကို ပြင်ဆင်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ၏ အတည်ပြုချက်ရယူကာ အများပြည်သူရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်စေရန် အစုရှယ်ယာကမ်းလှမ်းရောင်းချခြင်းသာဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ စာရင်းဝင်ရောက်ခြင်းမဟုတ်ပေ။

“ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ခြင်း”သည် ကုမ္ပဏီ၏ အစုရှယ်ယာများကို ဈေးကွက်တွင် လွတ်လပ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။

မေးခွန်း (၂) “ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ စာရင်းဝင်ခြင်းမပြုပဲ အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း”(Initial Public Offering without Listing) နှင့် “ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်ခြင်း”(Listing on YSX) ၏ ကွာခြားချက်ကို ရှင်းပြပါ?

ဖြေကြားချက် - “ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ခြင်းမပြုပဲ အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း” ပြုလုပ်ပြီးနောက် အရောင်းအဝယ်ပြုလုပ်ရန် ဈေးကွက်မရှိခြင်း၊ လက်ရှိအစုရှယ်ယာရှင်များအတွက် ယုံကြည်စိတ်ချရသော အစုရှယ်ယာဈေးနှုန်းမဖြစ်ခြင်းတို့အပြင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် အစုရှယ်ယာပမာဏများစွာ အားလွယ်ကူစွာ ဝယ်ယူနိုင်သည့်အခွင့်အရေးမရရှိခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။

“ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ခြင်း” သည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စာရင်းဝင်ကုမ္ပဏီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိသော ကော်ပိုရိတ်သတင်းအချက်အလက်များကို လေ့လာသုံးသပ်နိုင်ခြင်း၊ ကုမ္ပဏီ၏ အစုရှယ်ယာများကို နေ့စဉ်ထုတ်ပြန်

လျက်ရှိသော ဈေးကွက်ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းနှင့် ဈေးကွက်တွင် လွယ်ကူ လွတ်လပ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးခြင်းအစရှိသည့် ကွာခြားချက်များ ရှိပါသည်။

တနည်းအားဖြင့် “ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ခြင်းမပြုပဲ အများပြည်သူသို့ ကနဦး အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း”သည် ဆင့်ပွားဈေးကွက် (Secondary Market) မရှိသော်ငြားလည်း အစုရှယ်ယာများကို အများပြည်သူသို့ ကမ်းလှမ်းနိုင်သည်ဟု ဆိုနိုင်ပြီး ယင်းအစုရှယ်ယာများရရှိပိုင်ဆိုင်ထားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်ခြင်းမရှိသော အခြေအနေတစ်ခုကို ရောက်ရှိပြီဟု ထင်မှတ်စေပါသည်။ ယေဘုယျအားဖြင့် မူလဈေးကွက် (Primary Market) သည် ဆင့်ပွားဈေးကွက် (Secondary Market) နှင့် ခွဲခြား၍ မရနိုင်ပါ။ သို့ဖြစ်၍ ရန်ကုန်စတော့အိတ်ချိန်းသည် ကုမ္ပဏီများ IPO ပြုလုပ်ရန် ဆုံးဖြတ်ပါက စာရင်းဝင်ခြင်းကိုပါ ထည့်သွင်းစဉ်းစားရန် အကြံပြုပါသည်။

မေးခွန်း (၃) ကုမ္ပဏီတစ်ခုသည် အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) မပြုလုပ်ပဲ ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ခွင့်ရှိပါသလား? မည်သို့ စာရင်းဝင်ရမည်နည်း?

ဖြေကြားချက် - ဝင်ရောက်နိုင်ပါသည်။ ကုမ္ပဏီသည် IPO မပြုလုပ်ပဲ လက်ရှိ ထုတ်ဝေထားသော အစုရှယ်ယာများဖြင့်လည်း ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ ဝင်ရောက်နိုင်ပါသည်။ “အလားအလာညွှန်းတမ်း” (Prospectus) နှင့် အလားသဏ္ဌာန်တူညီသော “စာရင်းဝင်အဖြစ် တင်သွင်းခြင်းဖွင့်ဟကြေညာစာတမ်း” (Disclosure Documents for Listing) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) မှ သတ်မှတ်ထားသော လိုအပ်သည့် စာရွက်စာတမ်းများကို တင်ပြပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်သို့ ဝင်ရောက်ခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် First Myanmar Investment Co., Ltd. (FMI)၊ Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH)၊ Myanmar Citizens Bank Ltd. (MCB)၊ First Private Bank Ltd. (FPB) တို့သည် အထက်ဖော်ပြပါအတိုင်း စာရင်းဝင်ခဲ့ကြခြင်းဖြစ်ပါသည်။

မေးခွန်း (၄) ကုမ္ပဏီတစ်ခုသည် အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) နှင့်အတူ ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ခွင့်ရှိပါ သလား? မည်သို့ ပြုလုပ်ရမည်နည်း?

ဖြေကြားချက် - ဝင်ရောက်နိုင်ပါသည်။ ထိုကဲ့သို့ ဝင်ရောက်မည်ဆိုပါက အလားအလာညွှန်းတမ်း (Prospectus) ကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ တင်ပြရမည်ဖြစ်ပြီး အလားအလာညွှန်းတမ်းမိတ္တူနှင့် သတ်မှတ်ထားသော စာရင်းဝင်လျှောက်လွှာများကို ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ တင်ပြရပါသည်။ ဥပမာ အားဖြင့် TMH Telecom Public Co., Ltd. (TMH) ကုမ္ပဏီသည် အထက်ဖော်ပြပါအတိုင်း စာရင်းဝင်ခဲ့သော ကုမ္ပဏီဖြစ်ပါသည်။

မေးခွန်း (၅) Floating Share ကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါသလဲ?

ဖြေကြားချက် - “Floating share” ဆိုသည်မှာ အောက်ပါအစုရှယ်ယာရှင်များပိုင်ဆိုင်သော အစု ရှယ်ယာများမှအပ ကျန်သောအစုရှယ်ယာများကို ဆိုလိုပါသည်။

(က) ကုမ္ပဏီမှ ထုတ်ဝေထားသော အစုရှယ်ယာများ၏ ၁၀% နှင့်အထက် ပိုင်ဆိုင်ထားသည့် အစုရှယ်ယာရှင်မှ ပိုင်ဆိုင်သော အစုရှယ်ယာများ၊

(ခ) ဒါရိုက်တာ (သို့) အဆင့်တူပုဂ္ဂိုလ်များ၊ အစုရှယ်ယာထုတ်ဝေသူ၊ ဒါရိုက်တာတစ်ဦးဦး၏ ဆွေးမျိုးသားချင်းများ၊ မဲပေးခွင့်များစွာ ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်(သို့) ကုမ္ပဏီ၊ ဆက်စပ်ကုမ္ပဏီ (သို့) ထိုကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဦး အစရှိသော ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများမှ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများ၊

မေးခွန်း (၆) ကုမ္ပဏီတစ်ခုသည် Securities Companies များနှင့် Accounting Firms များ ရွေးချယ်ခြင်းမပြုပဲ စာရင်းဝင်လျှောက်လွှာတင်နိုင်ပါသလား?

ဖြေကြားချက် - စာရင်းဝင်လျှောက်လွှာတင်မည့်ကုမ္ပဏီသည် ဦးဆောင်စီမံခန့်ခွဲမည့် Securities Company တစ်ခုကို ရွေးချယ်ခန့်အပ်ရမည်ဖြစ်ပြီး (အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) ကိစ္စရပ်တွင် ယင်း Securities Company သည် တစ်ဆင့်ခံပြန်ချိရောင်းချခြင်း (Underwriting) လုပ်ငန်းစဉ်များကိုပါ စီမံဆောင်ရွက်ပါသည်။) Accounting Firm မှ စာရင်းစစ်ဆေးခြင်းကို လုပ်ဆောင်ပါသည်။ Securities Companies များနှင့် Accounting Firms များသည် စာရင်းဝင်ရန် ပြင်ဆင်ခြင်းနှင့်အတူ ကုမ္ပဏီတွင်းစီမံအုပ်ချုပ်ပုံစနစ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်

ချက်များ တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ပေးခြင်းနှင့် စာရင်းဝင်လျှောက်လွှာတင်ရန် အတွက် လိုအပ်သောစာရွက်စာတမ်းပြင်ဆင်ခြင်းများကို လုပ်ဆောင်ပေးပါသည်။

မေးခွန်း (၇) Securities Companies များနှင့် Accounting Firms များရဲ့ အခန်းကဏ္ဍ ကို ရှင်းပြပါ?

ဖြေကြားချက် - ကုမ္ပဏီမှ ရွေးချယ်ထားသော Securities Company သည် ရန်ကုန်စတော့ အိတ်ချိန်း (YSX) သို့ စာရင်းဝင်လျှောက်လွှာတင်ရာတွင် ထောက်ခံချက်ပေးရန်အတွက် “Due Diligence” ပြုလုပ်ရန်ဖြစ်ပြီး Accounting Firm သည် ကုမ္ပဏီ၏ ဘဏ္ဍာရေး ဆိုင်ရာအချက်အလက်များကို မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော စာရင်းကိုင် စံများနှင့်အညီ ဖြစ်စေရေးဆောင်ရွက်ပေးရန် ဖြစ်သည်။

မေးခွန်း (၈) ကုမ္ပဏီသည် စာရင်းဝင်ရန် ပြင်ဆင်နေစဉ်အတွင်း ၎င်း၏ ကုမ္ပဏီတွင်း ဖွဲ့စည်းပုံကို မည်ကဲ့သို့ ပြန်လည်လုပ်ဆောင်သင့်သနည်း?

ဖြေကြားချက် - ပုံမှန်အားဖြင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များကို မြန်မာ နိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ညွှန်ကြားထားသော စာရင်းကိုင်စံများနှင့်အညီဖြစ်စေရန် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊ ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ဖြစ်စေရန် ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ လိုအပ်သောကော်မတီများ ဖွဲ့စည်းခြင်းနှင့် မူဝါဒများချမှတ်ရေးဆွဲခြင်းများကို လုပ်ဆောင်သင့်ပါသည်။ ထို့အပြင် ကုမ္ပဏီသည် သိသာထင်ရှားသော သတင်းအချက်အလက်များကို ဒါရိုက်တာအဖွဲ့ဝင်များသို့ သင့်တော်သလို တင်ပြနိုင်ရန် ထိရောက်ခိုင်မာသောဖွဲ့စည်းပုံတစ်ခုကို အစပြုသင့်ပါသည်။ ကုမ္ပဏီမှ လိုအပ်သောအကြံဉာဏ်များကို ရယူနိုင်ရန်အတွက် ဥပဒေအကြံပေးများကဲ့သို့သော အထူးအရာရှိများကို ခန့်အပ်ထားသင့်ပါသည်။

မေးခွန်း (၉) Start-up ကုမ္ပဏီအသစ်တစ်ခုအနေနှင့် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထား ခွင့်ရှိပါသလား?

ဖြေကြားချက် - စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားလိုသောကုမ္ပဏီသည် လုပ်ငန်းလုပ် ဆောင်မှုကာလ အနည်းဆုံး (၂) နှစ်ရှိရမည်ဖြစ်ပြီး အနိမ့်ဆုံးစာရင်းဝင်စံသတ်မှတ်ချက် (၁၇) ချက်နှင့် ကိုက်ညီပါက စာရင်းဝင်လျှောက်ထားခွင့်ရှိပါသည်။

မေးခွန်း (၁၀) စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ လုပ်ဆောင်လေ့ရှိသော အရာများကို ရှင်းပြပါ?

ဖြေကြားချက် - ပုံမှန်အားဖြင့် လျှောက်လွှာလက်ခံပြီးသည့်နှင့် စာရင်းဝင် စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်လေ့ရှိသည်။ လျှောက်လွှာပါအချက်များအပေါ်အခြေခံ၍ မေးခွန်းလွှာများကို စတင်မေးမြန်းလေ့ရှိပြီး ကုမ္ပဏီ၏ စီမံခန့်ခွဲသူများကို တွေ့ဆုံမေးမြန်းခြင်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းခြင်း၊ Accounting Firm နှင့် တွေ့ဆုံမေးမြန်းခြင်းများကို လုပ်ဆောင်လေ့ရှိပါသည်။

အပိုင်း (၃) “ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စာရင်းဝင်စံသတ်မှတ်ချက်များ”

မေးခွန်း (၁) အများနှင့်သက်ဆိုင်သောကုမ္ပဏီဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - စာရင်းဝင်လျှောက်ထားသည့်ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၀၇) အရ မှတ်ပုံတင်ထားသော ပေးရန်တာဝန်ကန့်သတ်ထားသော အများပိုင်လီမိတက် ကုမ္ပဏီတစ်ခုဖြစ်ရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အင်္ဂါရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ၊ စီးပွားရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေသောကုမ္ပဏီ ဖြစ်ရမည်။

မေးခွန်း (၂) အစုရှယ်ယာရှင်ဦးရေ အနည်းဆုံး ၁၀၀ အထက် ရှိရမည်ဆိုသည့် စံသတ်မှတ်ချက် ကို ရှင်းပြပါ?

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ခွင့်ပြုချက်မရရှိမီ အစုရှယ်ယာရှင် ဦးရေ အနည်းဆုံး ၁၀၀ အထက် ရှိရမည်ဖြစ်ပြီး လျှောက်လွှာတင်ချိန်တွင် ပြည့်မီရန် မလိုအပ်ပေ။

အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း (သို့) ထပ်မံဖြန့်ဖြူးရောင်းချမည့် စီမံချက် ရှိလျှင် အစုရှယ်ယာရှင်ဦးရေတိုးပွားလာမည်ဖြစ်သည့်အတွက် ဖော်ပြပါစံသတ်မှတ်ချက်ကို ကိုက်ညီသည်ဟု ယူဆနိုင်ပါသည်။

မေးခွန်း (၃) ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ အနည်းဆုံးကျပ်သန်း ၅၀၀ ရှိရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကုမ္ပဏီသည် ကနဦးစာရင်းဝင်လျှောက်လွှာမတင်မီ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၅၀၀ (သိန်း ၅,၀၀၀ ကျပ်) ရှိရမည် ဖြစ်ပါသည်။

မေးခွန်း (၄) ကနဦးစာရင်းဝင်လျှောက်ထားသည့်နေ့မတိုင်မီအထိ အနည်းဆုံး (၂) နှစ်တာ ကာလ လုပ်ငန်းအမြတ်ရှိရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - လျှောက်ထားသည့်ကုမ္ပဏီ၏ (၂) နှစ်တာကာလ အခွန်ဆောင်ပြီး အသားတင်ဝင်ငွေ (သို့) စုစုပေါင်းခြင်းဝင်ငွေသည် အပေါင်းရလဒ် ဖြစ်ရမည်။

လွန်ခဲ့သော (၂) နှစ်ဆိုသည်မှာ ကနဦးစာရင်းဝင်လျှောက်လွှာမတင်မီ ပြီးခဲ့သော နှစ်များကို ဆိုလိုပါသည်။ ဥပမာအားဖြင့် - ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် စာရင်းဝင် လျှောက်လွှာတင်သွင်းမည်ဆိုပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ စုစု ပေါင်းဝင်ငွေသည် အမြတ်ဖြစ်ရပါမည်။ (ဖော်ပြပါဘဏ္ဍာနှစ် (၂) နှစ် အနက် ဘဏ္ဍာနှစ် (၁) နှစ် သည် အမြတ်မရရှိသော်လည်း ယင်းဘဏ္ဍာနှစ် (၂) နှစ်၏ စုစုပေါင်းဝင်ငွေများပေါင်းခြင်းသည် အမြတ်ရှိရုံမျှနှင့်ပင် ဤစာရင်းဝင်စံသတ်မှတ်ချက်နှင့် ကိုက်ညီပါသည်)

စုစုပေါင်းဝင်ငွေများဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ တစ်စုတစ်စည်းတည်း ပေါင်းစည်း ရေးဆွဲထားသော ဘဏ္ဍာရေးရှင်းတမ်းများ (သို့) တစ်စုတစ်စည်းတည်း ပေါင်းစည်းရေးဆွဲ ရန်မလိုသောဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော ဝင်ငွေများ၏ စုစုပေါင်း ခြင်းကို ဆိုလိုပါသည်။

ဘဏ္ဍာနှစ် (၂) နှစ်တာကာလ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အရှုံးအမြတ်စာရင်းများ အပေါ် စာရင်းစစ်သုံးသပ်ချက်သည် “unqualified opinion” (သို့) “qualified opinion” ဖြစ်ရမည်ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်မှုမှတ်တမ်းကာလသည် ကနဦးစာရင်းဝင်လျှောက်လွှာ တင်သည့်နေ့မတင်မီ အနည်းဆုံး (၂) နှစ်ရှိရမည်။

မေးခွန်း (၅) ကုမ္ပဏီသည် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်း လုပ်ဆောင်လျက်ရှိပြီး တည်ငြိမ်သော ဝင်ငွေအခြေခံရှိရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - လက်ရှိနှင့်အတိတ်ကာလရှိ လုပ်ငန်းလည်ပတ်မှုများ၊ လုပ်ငန်းလုပ်ဆောင်မှု များ၊ ဘဏ္ဍာရေးမှတ်တမ်းများ အစရှိသည့် အချက်အလက်များကို အခြေခံ၍ တည်ငြိမ်သော အမြတ်ငွေထိန်းသိမ်းရန် အချက်အလက်များကို ကုမ္ပဏီမှ ကျိုးကြောင်းခိုင်လုံစွာ ခန့်မှန်းနိုင် ပါသည်။ တည်ငြိမ်သော အမြတ်ငွေကာလရှည်ရရှိခြင်းကို ခန့်မှန်းနိုင်ရန် အခြေခံဝင်ငွေရရှိမှု ရှိရန်လည်း လိုအပ်ပါသည်။

မေးခွန်း (၆) ဒါရိုက်တာအဖွဲ့ဝင်များနှင့်စီမံအုပ်ချုပ်သူများသည် အကျင့်စာရိတ္တကောင်း မွန်၍ ပြစ်ဒဏ်ကျခံဖူးခြင်းမရှိရ၊ အမှုရင်ဆိုင်နေသူများ မဖြစ်စေရမည့်အပြင် တည်ဆဲဥပဒေ များနှင့်အညီ တရားမျှတစွာ စိတ်ကောင်း၊ စေတနာကောင်းများဖြင့် ကုမ္ပဏီအပေါ် တာဝန်ကျေပွန်စွာ ဆောင်ရွက်နေသောပုဂ္ဂိုလ်များဖြစ်ရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံအုပ်ချုပ်သူများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ကောင်းမွန်သောအကျင့်စာရိတ္တရှိသူများ ဖြစ်ရပါမည်။ ကုမ္ပဏီကို စီမံခန့်ခွဲသောလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မည်သည့်အခါမျှ ပြစ်ဒဏ် ချမှတ်ခံရဖူးသူများမဖြစ်စေရမည့်အပြင် အမှုရင်ဆိုင်ဖြေရှင်းနေရသောပုဂ္ဂိုလ်များလည်း မဖြစ်စေရ။ ထိုမျှမက လုပ်ငန်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားမျှတစွာ လုပ်ဆောင်နေသူများ ဖြစ်ရမည်။

မေးခွန်း (၇) ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံအုပ်ချုပ်သူများသည် မိမိ၏ ကိုယ်ကျိုး၊ ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် အများပြည်သူ အထင်မြင်လွဲမှားစေနိုင်သည့် မလျော်ညီ သော ပြုမူပြောဆို လုပ်ဆောင်မှုများမပြုလုပ်ရဟူသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - လုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် ကုမ္ပဏီအတွင်း ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့်အညီ သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲရမည်။ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေဖြစ်စေမည့် ထိရောက်သောစနစ်ကို သင့်တင့် လျောက်ပတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ များကို ချိုးဖောက်ခြင်းမရှိစေသော လုပ်ဆောင်မှုများလည်း ဖြစ်ရမည်ဟု ဆိုလိုပါသည်။

မေးခွန်း (၈) မည်သည့်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်စေ အစုရှယ်ယာရှင်အစည်းအဝေး အတည်ပြုချက်ဖြင့် ဆောင်ရွက်သည့်ကိစ္စရပ်မှလွဲ၍ ယင်းကုမ္ပဏီမှ ဆောင်ရွက်နေသောလုပ်ငန်းနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို မပြုလုပ်ရဟုဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ဖြစ်စေရန်အတွက် အစုရှယ်ယာရှင်အစည်းအဝေး၏ အတည်ပြုချက်မရရှိပဲ တူညီသောစီးပွားရေးနယ်ပယ်မှ အကျိုးစီးပွားတူအခြားကုမ္ပဏီတစ်ခု၊ ကုမ္ပဏီနှင့် အကျိုးတူလုပ်ငန်းပိုင်းတစ်ခုခု အစရှိသော ကိစ္စရပ်များကို မည်သည့်ဒါရိုက်တာအဖွဲ့ဝင်မျှ လုပ်ဆောင်ခြင်းမရှိရပါ။

မေးခွန်း (၉) ကုမ္ပဏီ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံအုပ်ချုပ်သူများသည် အစိုးရနှင့် မည်သည့် အဖွဲ့အစည်းတစ်ခုခု၏ အမည်မည်းစာရင်းတွင် ပါဝင်ခြင်းမရှိရဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကနဦးစာရင်းဝင်လျှောက်လွှာလျှောက်ထားသည့် ကုမ္ပဏီအပါအဝင် ယင်း၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံအုပ်ချုပ်နေသော မည်သည့်ပုဂ္ဂိုလ်မျှ အစိုးရအဖွဲ့အစည်းအသီးသီး၏ အမည်မည်းစာရင်းတွင် ပါဝင်ခြင်းမရှိစေရပါ။

မေးခွန်း (၁၀) ကုမ္ပဏီ၏ စာရင်းထိန်းသိမ်းမှု၊ စာရင်းစစ်ဆေးမှုများသည် မြန်မာနိုင်ငံ စာရင်းကိုင်စံများနှင့် စာရင်းစစ်စံသတ်မှတ်ချက်များ (သို့) နိုင်ငံတကာစာရင်းကိုင်စံများနှင့် စာရင်းစစ် စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - မြန်မာနိုင်ငံစာရင်းကောင်စီမှ တရားဝင်ထုတ်ပြန်ထားသော မြန်မာနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းဆိုင်ရာစံနှုန်းများကို လိုက်နာရမည်ဟု ဆိုလိုပါသည်။

ကုမ္ပဏီမှ ထုတ်ပြန်သော မည်သည့်ဘဏ္ဍာရေးရှင်းတမ်းများမဆို စာရင်းစစ်၏ “unqualified opinion” (သို့) “qualified opinion” ထောက်ခံချက် ပူးတွဲပါရှိရမည်။ “qualified opinion” ဖြစ်ပါက သင့်တင့်လျောက်ပတ်သော အကြောင်းပြချက် ပူးတွဲပါရှိရမည်။

မေးခွန်း (၁၁) ကုမ္ပဏီသည် တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်တာဝန်ကျေပွန်ရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကနဦးစာရင်းဝင်လျှောက်ထားသည့်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော တည်ဆဲအခွန်ဆိုင်ရာဥပဒေများကို လိုက်နာလျက်ရှိကြောင်း၊ အခွန်တာဝန်ကျေပွန်ကြောင်းကို ပြသရမည်ဟု ဆိုလိုပါသည်။

မေးခွန်း (၁၂) ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကော်ပိုရိတ်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ဖော်ကြေညာရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ။

ဖြေကြားချက် - စာရင်းဝင်ကုမ္ပဏီဖြစ်သောအခါ ရန်ကုန်စတော့အိတ်ချိန်း (YSX)မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယင်း၏ ကော်ပိုရိတ်သတင်းအချက်အလက်များကို ထုတ်ပြန်ရမည်ဖြစ်ပြီး အခါအားလျော်စွာ ကော်ပိုရိတ်သတင်းအချက်အလက်များ ထုတ်ပြန် ကြေညာခြင်းလုပ်ငန်းစဉ်ကို ကနဦးစာရင်းဝင်လျှောက်လွှာမတင်မီကပင် စတင်လုပ်ဆောင်လျက်ရှိရမည်ဖြစ်သည်။ ကော်ပိုရိတ်သတင်းအချက်အလက်များကို အစုရှယ်ယာရှင်များနှင့် အများပြည်သူသို့ အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာနိုင်ရေး စီမံကွပ်ကဲနိုင်ရန် လိုအပ်ပါသည်။

ထုတ်ပြန်ကြေညာခြင်းနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များကို ပိုမိုသိရှိနိုင်ရန် အောက်ဖော်ပြပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည် -

https://ysx-mm.com/wp-content/uploads/2016/10/gl-td_en_14102016.pdf

မေးခွန်း (၁၃) ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာရန်အတွက် ကြီးကြပ်သူအရာရှိ (Compliance Officer) ခန့်ထား၍ ထိရောက်သော စနစ်တစ်ရပ် ထားရှိ ဆောင်ရွက်ရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေဆိုချက် - ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာရန်အတွက် ကြီးကြပ်သူအရာရှိ (Compliance Officer) ခန့်ထား၍ ကုမ္ပဏီအတွင်း ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတိုးတက်ကောင်းမွန်စေရေးအတွက် ဒါရိုက်တာအဖွဲ့နှင့်ဆိုင်သည့် စည်းမျဉ်းများ၊ စာရင်းထိန်းသိမ်းမှုဆိုင်ရာစည်းမျဉ်းများနှင့် အခြားလိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများကို အစရှိသည်တို့ကို တိုးတက်ကောင်းမွန်စေရန် ထိရောက်သောစနစ်တစ်ရပ် ဆောင်ရွက်ထားရှိပြီး ဖြစ်ရမည်ဟု ဆိုလိုပါသည်။

မေးခွန်း (၁၄) လုပ်ငန်းလုပ်ဆောင်မှုပုံစံ၊ လုပ်ငန်းဆောင်ရွက်မည့်ဝန်းကျင်နှင့် ဆုံးရှုံးနိုင်ခြေရှိသော အချက်များပါဝင်သော လုပ်ငန်းစီမံချက်ထားရှိဆောင်ရွက်ရမည် ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်မှုပုံစံ၊ လုပ်ငန်း၏ အနာဂတ်အလားအလာ၊ လုပ်ငန်းလုပ်ဆောင်မှုဝန်းကျင်/နယ်ပယ်၊ ဆုံးရှုံးနိုင်ခြေရှိသော အချက်အလက်များ အစရှိသည်တို့ကို အခြေခံထားသော လုပ်ငန်းစီမံချက်တစ်ခု ပြင်ဆင်ထားရှိရမည်။

လုပ်ငန်းစီမံချက်သည် ကုမ္ပဏီ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများနှင့် ကုမ္ပဏီ၏မူဝါဒများကို အခြေခံသည့် အရေးပါသော အညွှန်းကိန်းများ၊ ခန့်မှန်းခြေထင်မြင် ယူဆချက်များ အနည်းဆုံးပါရှိရမည်ဖြစ်ပြီး ကနဦးစာရင်းဝင်လျှောက်လွှာတင်သည့် လုပ်ငန်းလုပ်ကိုင်သည့်နှစ်မှစ၍ ၃ နှစ်ထိ ရေးဆွဲထားရှိရမည်။ တစ်နှစ်တစ်ကြိမ် ပြန်လည် သုံးသပ်ရပါမည်။

မေးခွန်း (၁၅) အတွင်းသတင်းအချက်အလက်သိရှိထားသူများက ကြိုတင်ရောင်းဝယ်ခြင်း (Insider Trading) ကို ကာကွယ်တားဆီးရန် စနစ်တစ်ရပ် ထူထောင်ထားရှိ ဆောင်ရွက်ရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - အတွင်းသတင်းအချက်အလက်များကို အသုံးပြု၍ ကြိုတင်ရောင်းဝယ်မှုပြုလုပ်ခြင်း (Insider Trading) ကို ကာကွယ်နိုင်စေရန် စနစ်တစ်ရပ် ထားရှိ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသေးသော သတင်းအချက်အလက်များကို အသုံးပြု၍ အစုရှယ်ယာရောင်းဝယ်မှုပြုလုပ်ခြင်းသည် ဥပဒေချိုးဖောက်ခြင်းဖြစ်ပြီး ကုမ္ပဏီအပေါ် ယုံကြည်မှုပျက်ပြားစေနိုင်ပါသည်။ ထို့ကြောင့် အတွင်းသတင်းအချက်အလက်များ အသုံးပြု၍ ကြိုတင်ရောင်းဝယ်ခြင်းကို ကာကွယ်နိုင်ရန် အခြေခံမူဘောင်များ ချမှတ်ထားရန် အရေးကြီးပါသည်။

မေးခွန်း (၁၆) ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှု၊ ထိန်းချုပ်မှုစနစ်များထားရှိ၍ မလျော်ကြေးကင်းရှင်း၍ တည်ငြိမ်စွာနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ?

ဖြေကြားချက် - ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဖြစ်စဉ်များကို တည်ငြိမ်စွာနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရမည်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်များသည် ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ စီမံလုပ်ဆောင်ရမည် ဖြစ်သည်။ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ

ခိုင်မာ တောင့်တင်းမှုကို အကျိုးသက်ရောက်စေသော အသေးစိတ်အချက်အလက်များကို စဉ်ဆက်မပြတ်စိစစ်ရန် လိုအပ်ပါသည်။

ထို့ကြောင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ကျေပွန်မှု၊ တာဝန်ခံမှုများနှင့် သင့်လျော်သော စီမံခန့်ခွဲမှုများကို သေချာခိုင်မာစေရန် စည်းမျဉ်းများချမှတ်၍ စနစ်တစ်ရပ် ဆောင်ရွက်ထားရှိရန် လိုအပ်ပါသည်။

မေးခွန်း (၁၇) အနာဂတ်တွင် တည်ငြိမ်သော အမြတ်ရရှိရန် အကြောင်းအကျိုးညီညွတ်သော မျှော်မှန်းချက်ရှိရမည်ဆိုသည့် စံသတ်မှတ်ချက်ကို ရှင်းပြပါ။

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ တင်ပြမည့် လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုမှတ်တမ်းများတွင် ဖော်ပြချက်များအရ ကျိုးကြောင်းခိုင်လုံသည့် တည်ငြိမ်သော အမြတ်ရရှိမှု ထိန်းသိမ်းထားနိုင်စွမ်းကို ခန့်မှန်းနိုင်ပါမည်။

အပိုင်း (၄) “စာရင်းဝင်စစ်ဆေးခြင်းနှင့်ဆိုင်သော မေးခွန်းများ”

မေးခွန်း (၁) စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုသည်မှာ ကနဦးစာရင်းဝင်လျှောက်လွှာတင်သည့်ကုမ္ပဏီအား ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင်ကုမ္ပဏီဖြစ်ရန် အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ၊ စာရင်းဝင်စံသတ်မှတ်ချက်များ၊ စာရင်းဝင်စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ စိစစ်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ Listing and Trading Participant Department မှ စိစစ်ပါသည်။

မေးခွန်း (၂) စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်၏ ကြာမြင့်ချိန်ကို သိလိုပါတယ်?

ဖြေကြားချက် - စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်သည် လျှောက်လွှာတင်သည့်နေ့ရက်မှ ခွင့်ပြုချက်ရရှိသည့်နေ့ရက်အထိ **အနည်းဆုံး ၄၅ ရက်ခန့်** ကြာမြင့်ပါသည်။ သို့သော် ကနဦးလျှောက်လွှာတင်သည့် ကုမ္ပဏီ၏ ပြင်ဆင်ထားရှိမှုနှင့် စစ်ဆေးစဉ်အတွင်း ကုမ္ပဏီ၏ တုန့်ပြန်ဖြေကြားမှုများအပေါ် မူတည်၍ ကြာမြင့်တတ်ပါသည်။

မေးခွန်း (၃) စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို မည်သို့ လုပ်ဆောင်ပါသလဲ?

ဖြေကြားချက် - ဘဏ္ဍာရေးဆိုင်ရာအကြံပေးအဖွဲ့အစည်းအဖြစ် ရွေးချယ်ထားသော ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီ(Securities Company)၏ ထောက်ခံချက်စာရွက်စာတမ်းများအပါအဝင် လိုအပ်သောစာရွက်စာတမ်းများကို တင်ပြရမည်ဖြစ်ပြီး တင်ပြလာသော အချက်အလက်များအပေါ် မူတည်၍ Listing and Trading Participant Department မှ စာရင်းဝင်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ပါသည်။

မေးခွန်း (၄) စာရင်းဝင်လျှောက်လွှာတင်မည့်ကုမ္ပဏီသည် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားသင့်ပါသလဲ?

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်း(YSX)၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ(Securities Company)နှင့် ဥပဒေအကြံပေးကုမ္ပဏီ(Legal Firm)အစရှိသော အဖွဲ့အစည်းများနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်မည့် အဖွဲ့ငယ်တစ်ဖွဲ့ကို ကြိုတင်ဖွဲ့စည်းထားရှိသင့်ပြီး ထိုအဖွဲ့သည် နောင်တွင် စာရင်းဝင်ကုမ္ပဏီဖြစ်ပြီးသည်နှင့် ကုမ္ပဏီ၏ ကော်ပိုရိတ်သတင်းအချက်အလက်များ၊ အများပြည်သူဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထိုအဖွဲ့သည် ဥပဒေအကြံပေးကုမ္ပဏီ(Legal Firm)၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီ(Securities Company)တို့နှင့် ပူးပေါင်းဆွေးနွေး၍ ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စိစစ်မေးမြန်းမှုများကို ထိရောက်မြန်ဆန်စွာ ပြန်လည်ဖြေကြားနိုင်မည် ဖြစ်သည်။

အပိုင်း (၅) “Fees နှင့်ဆိုင်သောမေးခွန်းများ”

မေးခွန်း (၁) စာရင်းဝင်ကုမ္ပဏီတစ်ခုအား ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ ကောက်ခံသော Fees များ အကြောင်းကို သိလိုပါတယ်?

ဖြေကြားချက် - စာရင်းဝင်ကုမ္ပဏီတစ်ခုအား ရန်ကုန်စတော့အိတ်ချိန်း (YSX)မှ လက်ရှိ ကောက်ခံလျက်ရှိသော Fees များကို အကြမ်းမျဉ်းအားဖြင့် တစ်ကြိမ်တည်းသာ ကောက်ခံသော Fees များ နှင့် ပုံမှန်ကောက်ခံသော Fees များဟူ၍ အပိုင်း(၂)ပိုင်း ခွဲခြားသိရှိနိုင်ပါသည်။

ကျေးဇူးပြု၍ အောက်ဖော်ပြပါ Fees Table ကိုကြည့်ရှုနိုင်ပါသည်။

တစ်ကြိမ်တည်းသာကောက်ခံသော Fees များ	
ကနဦးစာရင်းဝင်စစ်ဆေးခ (ကနဦးစာရင်းဝင်ကုမ္ပဏီ)	ကျပ် ၁,၅၀၀,၀၀၀
ကနဦးစာရင်းဝင်ခ (ကနဦးစာရင်းဝင်ကုမ္ပဏီ)	စာရင်းဝင်သည့်နေ့ရက်ရှိဈေးကွက်တန်ဖိုး * ၀.၀၅%
ထပ်တိုးအစုရှယ်ယာများ ထုတ်ဝေခ (စာရင်းဝင်ကုမ္ပဏီ)	ထပ်တိုးအစုရှယ်ယာအရေအတွက် * ထုတ်ဝေသည့်ဈေးနှုန်း * ၀.၀၅%
အစုရှယ်ယာအသစ်များ ထုတ်ဝေခ (ကနဦးစာရင်းဝင်ကုမ္ပဏီနှင့် စာရင်းဝင်ကုမ္ပဏီ)	ကမ်းလှမ်းသည့်အစုရှယ်ယာအသစ်အရေအတွက် * ကမ်းလှမ်းသည့်ဈေးနှုန်း * ၀.၀၄%
လက်ရှိအစုရှယ်ယာများ ရောင်းချခြင်း (ကနဦးစာရင်းဝင်ကုမ္ပဏီနှင့် စာရင်းဝင်ကုမ္ပဏီ)	ကမ်းလှမ်းသည့်လက်ရှိအစုရှယ်ယာအရေအတွက် * ကမ်းလှမ်းဈေးနှုန်း * ၀.၀၁%

*ဈေးကွက်တန်ဖိုးဆိုသည်မှာ ဈေးကွက်ဝင်အစုရှယ်ယာအရေအတွက် * ဈေးကွက်ပေါက်ဈေး ဖြစ်ပါသည်။

ပုံမှန်ကောက်ခံသော Fees များ	
နှစ်စဉ်ကြေး	ဘဏ္ဍာနှစ်၊ နောက်ဆုံးနေ့ရက်ရှိ ဈေးကွက်တန်ဖိုး * ၀.၀၀၅% (နှစ်စဉ်)
အစုရှယ်ယာရှင်များအတည်ပြုခ	ကျပ် ၁,၀၀၀,၀၀၀ (သို့) အစုရှယ်ယာရှင်အရေအတွက် * ကျပ် ၃၀၀ (တစ်ကြိမ်လျှင်)
Book-Entry Transfer ဝန်ဆောင်ခ (Special Account မှ ပြောင်းရွှေ့ခြင်း)	ကျပ် ၁,၀၀၀ (တစ်ကြိမ်လျှင်)

ပိုမိုသိရှိနိုင်စေရန် အောက်ပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။ -

https://ysx-mm.com/wp-content/uploads/2018/10/ysxr04_en_20181017_01.pdf

မေးခွန်း (၂) “ကနဦးစာရင်းဝင်စစ်ဆေးခ”ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ကနဦးစာရင်းဝင်စစ်ဆေးခသည် လျှောက်ထားသည့်ကုမ္ပဏီတစ်ခုကို ကောက်ခံခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်သို့ဝင်ရောက်ရန်အလို့ငှာ စာရင်းဝင်စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာစမ်းစစ်ခြင်းတို့ကို ကြိုတင်လုပ်ဆောင်ပေးခြင်းကြောင့် ကောက်ခံရသော ဝန်ဆောင်ခဖြစ်ပါသည်။

မေးခွန်း (၃) “ကနဦးစာရင်းဝင်ခ”ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ကနဦးစာရင်းဝင်ခသည် လျှောက်ထားသည့်ကုမ္ပဏီတစ်ခုကို ကောက်ခံခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ စိစစ်အတည်ပြုချက်ရရှိပြီးနောက် ဈေးကွက်ဝင်အစုရှယ်ယာများကို စတော့အိတ်ချိန်းမှတစ်ဆင့် စတင်အရောင်းအဝယ်ပြုလုပ်နိုင်ရန် လုပ်ဆောင်ခြင်းအတွက် (စာရင်းဝင်သည့်နေ့ရက်ရှိ ဈေးကွက်တန်ဖိုး * ၀.၀၅% ကို တွက်ချက်ခြင်းဖြင့်) ကောက်ခံသော ဝန်ဆောင်ခ ဖြစ်ပါသည်။

မေးခွန်း (၄) “ထပ်တိုးအစုရှယ်ယာများထုတ်ဝေခ”ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ထပ်တိုးအစုရှယ်ယာများထုတ်ဝေခသည် စာရင်းဝင်ကုမ္ပဏီတစ်ခုကို ကောက်ခံခြင်းဖြစ်ပြီး ကုမ္ပဏီတစ်ခုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ စိစစ်အတည်ပြုချက်ရရှိ ပြီးနောက်ပိုင်းတွင် ထပ်တိုးအစုရှယ်ယာများကို စတော့အိတ်ချိန်းမှတစ်ဆင့်

ထပ်မံထုတ်ဝေ၍ အရောင်းအဝယ်ပြုလုပ်ပါက(ထပ်တိုးအစုရှယ်ယာအရေအတွက် * ထုတ်ဝေသည့်ဈေးနှုန်း * ၀.၀၅% ဖြင့်) ကောက်ခံသောဝန်ဆောင်ခ ဖြစ်ပါသည်။

မေးခွန်း (၅) “အစုရှယ်ယာအသစ်များထုတ်ဝေခ”ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - အစုရှယ်ယာအသစ်များထုတ်ဝေခသည် ကနဦးစာရင်းဝင်ကုမ္ပဏီနှင့် စာရင်းဝင်ကုမ္ပဏီများကို ကောက်ခံခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ပြီးနောက်ပိုင်း အများပြည်သူသို့ အစုရှယ်ယာအသစ်များ ထပ်မံကမ်းလှမ်းရောင်းချခြင်းအတွက် (ကမ်းလှမ်းသည့်အစုရှယ်ယာအသစ်အရေအတွက် * ကမ်းလှမ်းဈေးနှုန်း * ၀.၀၄% ဖြင့်) ကောက်ခံသော ဝန်ဆောင်ခ ဖြစ်ပါသည်။

(ဥပမာအားဖြင့်)

ကနဦးစာရင်းဝင်ကုမ္ပဏီသည် စာရင်းဝင်ချိန်တွင် ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) ပြုလုပ်သောအခါ ကနဦးစာရင်းဝင်စစ်ဆေးခ၊ ကနဦးစာရင်းဝင်ခနှင့် အစုရှယ်ယာအသစ်များထုတ်ဝေခကို ပေးဆောင်ရပါမည်။

(ဝန်ဆောင်ခတွက်ချက်ခြင်း)

ကနဦးစာရင်းဝင်ကုမ္ပဏီဖြစ်ပါက_

စာရင်းဝင်လျှောက်လွှာမတင်မီ ထုတ်ဝေပြီးသည့် အစုရှယ်ယာအရေအတွက်	၅၀၀,၀၀၀
စာရင်းဝင်ချိန်တွင် IPO ပြုလုပ်မည့် အစုရှယ်ယာအရေအတွက်	၅၀၀,၀၀၀
စုစုပေါင်းစာရင်းဝင်မည့်အစုရှယ်ယာ	၁,၀၀၀,၀၀၀
အများပြည်သူကမ်းလှမ်းရောင်းချသည့်ဈေးနှုန်း	၁,၅၀၀ ကျပ်
စာရင်းဝင်သည့်နေ့ရက်ရှိ အပိတ်ဈေးနှုန်း (Closing Price)	၂,၀၀၀ ကျပ်

ထို့သို့သော စာရင်းဝင်ကုမ္ပဏီသည် အောက်ပါအတိုင်း ပေးဆောင်ရပါမည်_

ကနဦးစာရင်းဝင်စစ်ဆေးခ	၁,၅၀၀,၀၀၀ ကျပ်
ကနဦးစာရင်းဝင်ခ (၁,၀၀၀,၀၀၀ * ၂,၀၀၀ ကျပ် * ၀.၀၅%)	၁,၀၀၀,၀၀၀ ကျပ်
အစုရှယ်ယာအသစ်များထုတ်ဝေခ (၅,၀၀၀,၀၀၀ * ၁,၅၀၀ ကျပ် * ၀.၀၄%)	၃၀၀,၀၀၀ ကျပ်
စုစုပေါင်း	၂,၈၀၀,၀၀၀ ကျပ်

မေးခွန်း (၆) “လက်ရှိအစုရှယ်ယာများထုတ်ဝေခ” ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - လက်ရှိအစုရှယ်ယာများထုတ်ဝေခသည် ကနဦးစာရင်းဝင်ကုမ္ပဏီနှင့် စာရင်းဝင်ကုမ္ပဏီများကို ကောက်ခံခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ပြီးနောက်ပိုင်းတွင် ကုမ္ပဏီ၏အဓိကအစုရှယ်ယာရှင်တစ်ဦးမှ ပိုင်ဆိုင်သည့် များစွာသော အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများစွာအား ဈေးကွက်တွင် တကြိမ်တည်း ရောင်းချလိုသောအခါ (ကမ်းလှမ်းသည့်လက်ရှိအစုရှယ်ယာအရေအတွက် * ကမ်းလှမ်းဈေးနှုန်း * ၀.၀၁% ဖြင့်) ကောက်ခံသောဝန်ဆောင်ခ ဖြစ်ပါသည်။

မေးခွန်း (၇) “အစုရှယ်ယာရှင်များအတည်ပြုခ” ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - အစုရှယ်ယာရှင်များအတည်ပြုခဆိုသည်မှာ အစုရှယ်ယာရှင်အဖြစ် အတည်ပြုသည့်ရက် (Record Date) တွင်ရှိသော အစုရှယ်ယာရှင်များအားလုံး၏ သတင်းအချက်အလက်များ (အမည်၊ နေရပ်လိပ်စာ၊ အစုရှယ်ယာအရေအတွက်၊ အစရှိသည်...) ကို တောင်းခံသောစာရင်းဝင်ကုမ္ပဏီကို ကောက်ခံခြင်းဖြစ်ပြီး(ကျပ် ၁,၀၀၀,၀၀၀ (သို့မဟုတ်) အစုရှယ်ယာရှင်အရေအတွက် * ကျပ် ၃၀၀ ဖြင့်) အစုရှယ်ယာရှင်အဖြစ် အတည်ပြုသည့်နေ့ရက် (Record Date) ကို နှစ်ပတ်လည်အထွေထွေအစည်းအဝေး (Annual General Shareholders Meeting) အတွက် တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံးသတ်မှတ်လေ့ရှိပါသည်။

မေးခွန်း (၈) “Book-Entry Transfer ဝန်ဆောင်ခ” (Special Account မှ ပြောင်းရွှေ့ခြင်း) ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - Book-Entry Transfer ဝန်ဆောင်ခဆိုသည်မှာ စာရင်းဝင်ကုမ္ပဏီ၏ Special Account ရှိ အစုရှယ်ယာရှင်များမှ ဈေးကွက်တွင် ဝင်ရောက်၍ အစုရှယ်ယာအရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက် ပုံမှန် Securities Account သို့ ပြောင်းရွှေ့ခြင်းကို တကြိမ်လျှင် (ကျပ် ၁,၀၀၀ ဖြင့်) ကောက်ခံသော ဝန်ဆောင်ခဖြစ်ပါသည်။

မေးခွန်း (၉) “Special Account” ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ကုမ္ပဏီတစ်ခု၏လက်ရှိအစုရှယ်ယာရှင်များသည် ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် အရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက် Securities Account ဖွင့်လှစ်ရမည် ဖြစ်ပြီး ၎င်းတို့ ပိုင်ဆိုင်သောအစုရှယ်ယာပမာဏကို ကုမ္ပဏီ၏စာရင်းဝင်ခြင်းနှင့်အတူ

မှတ်တမ်းပြုစုရမည်ဖြစ်၍ အထက်ပါလုပ်ငန်းစဉ်တွင် ပျက်ကွက်မှုရှိခဲ့သော အစုရှယ်ယာများကို ကုမ္ပဏီ၏ Special Account တွင် မှတ်တမ်းတင်ထားမည်ဖြစ်သည်။ Special Account ရှိ အစုရှယ်ယာများသည် ပုံမှန် Securities Account (A/C) ဖွင့်လှစ်ပြီး ထားရှိသည့်အတွက်လည်းကောင်း၊ Special Account မှ Securities Account သို့ မပြောင်းရွှေ့မီအထိ ရန်ကုန်စတော့အိတ်ချိန်း(YSX)ပေါ်တွင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ရွှေ့ပြောင်းခြင်းများပြုလုပ်နိုင်မည်မဟုတ်ပါ။ Special Account မှ ပြောင်းရွှေ့ရန်အတွက် အစုရှယ်ယာရှင်များသည် စာရင်းဝင်ကုမ္ပဏီသို့ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး စာရင်းဝင်ကုမ္ပဏီမှ ရန်ကုန်စတော့အိတ်ချိန်းနှင့် Securities Company အကြား လိုအပ်သောလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်ဖြစ်သည်။

အပိုင်း (၆) “မှီငြမ်းဈေးနှုန်း (Reference Price) နှင့်ဆိုင်သောမေးခွန်းများ”

မေးခွန်း (၁) စာရင်းဝင်ကုမ္ပဏီတစ်ခု၏ “မှီငြမ်းဈေးနှုန်း” (Reference Price) ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - “မှီငြမ်းဈေးနှုန်း”ဆိုသည်မှာ ပထမဆုံးစာရင်းဝင်နေ့ရက်တွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် အသုံးပြုသောအခြေခံဈေးနှုန်း (Base price) ကို ဆိုလိုပါသည်။ [အဆိုပါ မှီငြမ်းဈေးနှုန်းကို အခြေခံပြီး အရောင်းအဝယ်စတင်သည့်အချိန်တွင် ရင်းနှီးမြှုပ်နှံလိုသူများက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) များထံသို့ အရောင်း/ အဝယ်အမှာလွှာ (Buy Order/ Sell Order) များ ပေးသွင်းရမည်ဖြစ်ပါသည်။] ထိုသို့ အရောင်း/ အဝယ် အမှာလွှာများပေးသွင်းရာတွင် အဆိုပါမှီငြမ်းဈေးနှုန်းကို ဗဟိုပြုပြီး အဆိုပါနေ့ရှိ “အမြင့်ဆုံးဖြစ်ခွင့်ရှိသော ဈေးနှုန်းနှင့် အနိမ့်ဆုံးဖြစ်နိုင်သောဈေးနှုန်း” (“The upper and lower limit price”) အတွင်းသာ ပေးသွင်းရမည်ဖြစ်ပါသည်။

“မှီငြမ်းဈေးနှုန်း”ကို (အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း [IPO] ပါဝင်သည့် ကိစ္စရပ်တွင် Underwriter ကုမ္ပဏီဖြစ်သည့်) စာရင်းဝင်လျှောက်လွှာတင်သည့်ကုမ္ပဏီမှ ရွေးချယ်ထားသော ဦးဆောင်စီမံခန့်ခွဲမည့် Securities Company မှ တွက်ချက်ပြီး ထုတ်ဝေသည့် ဈေးနှုန်း (Issue Price) သည် IPO ကိစ္စရပ်တွင် “မှီငြမ်းဈေးနှုန်း”ဖြစ်လာသည်။

ပိုမိုသိရှိနိုင်စေရန် အောက်ပါအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည် -

https://ysx-mm.com/wp-content/uploads/2016/04/gl-v_en_012016_01.pdf.pdf

မေးခွန်း (၂) စာရင်းဝင်ကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်း (Reference Price) ကို မည်ကဲ့သို့ တွက်ချက်နိုင်သနည်း?

ဖြေကြားချက် - စာရင်းဝင်ကုမ္ပဏီတစ်ခု၏ “မှီငြမ်းဈေးနှုန်း”ကို တွက်ချက်ရာတွင် ပုံမှန်အားဖြင့် Historical Price ကို အခြေခံတွက်ချက်သည့်နည်းလမ်း၊ Book Value ကို အခြေခံတွက်ချက်သည့်နည်းလမ်း၊ Comparison နည်းလမ်း၊ Discounted Cash Flow ကို အခြေခံတွက်ချက်သည့်နည်းလမ်း အစရှိသည့် နည်းလမ်းများကို အသုံးပြု၍ တွက်ချက် နိုင်ပါသည်။

မေးခွန်း (၃) အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) နှင့် အတူ စာရင်းဝင်သောကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်း (Reference Price) ကို မည်ကဲ့သို့ တွက်ချက်သင့်သနည်း?

ဖြေကြားချက် - အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO) နှင့်အတူ စာရင်းဝင်သောကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်းကို တွက်ချက်ရာတွင် တာဝန်ခံ၍ တဆင့်ဖြန့်ချိရောင်းချမည့် Securities Company (Lead underwriter) က တွက်ချက်နိုင် ပါသည်။ အများပြည်သူသို့ ထုတ်ဝေရောင်းချမည့် ခန့်မှန်းအစုရှယ်ယာတန်ဖိုးကိုလည်း ဦး ဆောင်သော Securities Company မှ မေးခွန်း (၂) ပါ ကျိုးကြောင်းဆီလျော်သော တွက်ချက်နည်းများအတိုင်း တွက်ချက်သင့်ပါသည်။

ထို့ကဲ့သို့တွက်ချက်ခြင်းမှ ရရှိလာသော ဈေးနှုန်းအပိုင်းအခြားကို အခြေခံပြီး ရင်းနှီးမြှုပ်နှံသူ များ၏ ၎င်းတို့အလိုရှိသော အစုရှယ်ယာအရေအတွက်နှင့် ဈေးနှုန်းတောင်းဆိုချက်များဖြင့် တိကျမှန်ကန်သောဈေးနှုန်းကို စိစစ်တွက်ချက်နိုင်ရန် “Book Building” စနစ်ဖြင့် စီမံဆောင်ရွက်ရပါသည်။

မေးခွန်း (၄) အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) မပြုလုပ်ဘဲ စာရင်းဝင်သောကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်း (Reference Price) ကို မည်ကဲ့သို့ တွက်ချက်သင့်သနည်း?

ဖြေကြားချက် - အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း (IPO) မပြုလုပ်ဘဲ စာရင်းဝင်သောကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်းကို တွက်ချက်ရာတွင် ရန်ကုန်စတော့အိတ်ချိန်း (YSX) သို့ ဝင်ရောက်ခွင့်ရရန် ထောက်ခံချက် (Recommendation Letter) ပေးသော Securities Company က တွက်ချက်နိုင်ပါသည်။ ခန့်မှန်းအစုရှယ်ယာဈေးနှုန်းကို မေးခွန်း(၂) ပါကျိုးကြောင်းဆီလျော်သော တွက်ချက်နည်းများအတိုင်း တွက်ချက်သင့်ပါသည်။

တွက်ချက်ပုံနည်းလမ်းများနှင့်အတူ ရှင်းလင်းချက်များအား ပူးတွဲတင်ပြရပါမည်။

မေးခွန်း (၅) စာရင်းဝင်ကုမ္ပဏီတစ်ခု၏ မှီငြမ်းဈေးနှုန်း (Reference Price) ကို မည်သို့ အတည်ပြုထုတ်ပြန်ပါသနည်း?

ဖြေကြားချက် - အများပြည်သူသို့ ကနဦးအစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) ကိစ္စရပ်တွင် မေးခွန်း (၃) ပါဖော်ပြထားသည့်နည်းလမ်းများဖြင့် တွက်ချက်ရရှိလာသော “မှီငြမ်းဈေးနှုန်း”ကို ကုမ္ပဏီဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ပြီး ယင်းဈေးနှုန်းပါဝင်သော အလားအလာညွှန်းတမ်းကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ တင်ပြရပါသည်။

အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO) မပါဝင်သော ကိစ္စရပ်တွင် မေးခွန်း (၄) တွင် ဖော်ပြထားသည့် နည်းလမ်းများအတိုင်း တွက်ချက်ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့မှ စိစစ်ဆုံးဖြတ်ပြီးသော “မှီငြမ်းဈေးနှုန်း”ကို ရန်ကုန်စတော့အိတ်ချိန်း (YSX)မှ ချင့်ချိန်သုံးသပ်ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ တင်ပြ အတည်ပြုချက်ရယူပါသည်။

အထက်ဖော်ပြပါကိစ္စရပ်နှစ်ခုစလုံးတွင် “မှီငြမ်းဈေးနှုန်း”ကို ရင်းနှီးမြှုပ်နှံသူအကျိုးငှာ အများပြည်သူသို့ ထုတ်ပြန်ကြေငြာပေးပါသည်။

မေးခွန်း (၆) စာရင်းဝင်ကုမ္ပဏီတစ်ခု၏ “မှီငြမ်းဈေးနှုန်း” (Reference Price) ကို မည်သည့်အချိန်တွင် ထုတ်ပြန်ပါသနည်း?

ဖြေကြားချက် - အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO) ကိစ္စရပ်တွင် “မှီငြမ်းဈေးနှုန်း”ကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) မှ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းအတည်ပြုချက်ရရှိပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ တရားဝင် Webpage ပေါ်တွင် ထုတ်ပြန်ကြေညာပေးပါသည်။ ထိုကိစ္စရပ်တွင် အလားအလာညွှန်းတမ်းကိုပါ တစ်ချိန်တည်း ထုတ်ပြန်ကြေညာပါသည်။

အများပြည်သူသို့ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO) မပါဝင်သော ကိစ္စရပ်တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ တင်ပြအတည်ပြုချက်ရရှိပြီးသော မှီငြမ်းဈေးနှုန်းကို ရှင်းလင်းဖော်ပြချက်၊ တွက်ချက်ပုံနည်းလမ်းများ၊ တွက်ချက်မှုလုပ်ငန်းစဉ်နှင့်ဈေးနှုန်းကို ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ တရားဝင် Webpage မှတစ်ဆင့် ဈေးကွက်သို့ မဝင်ရောက်မီ တစ်ရက်အလိုတွင် အများပြည်သူသို့ ထုတ်ပြန် ကြေညာပေးပါသည်။

အပိုင်း (၇) “အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းတင်ဆောင်ရွက်ခြင်း (Dematerialization) နှင့်ဆိုင်သောမေးခွန်းများ”

မေးခွန်း (၁) ငွေချေးသက်သေခံလက်မှတ်များကို အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းတင်ဆောင်ရွက်သည့်လုပ်ငန်းစဉ် (Dematerialization Process) ဆိုသည်မှာ အဘယ်နည်း?

ဖြေကြားချက် - ငွေချေးသက်သေခံလက်မှတ်များကို အီလက်ထရောနစ်နည်းဖြင့် မှတ်တမ်းတင်ဆောင်ရွက်သည့်လုပ်ငန်းစဉ် (Dematerialization Process) ဆိုသည်မှာ ကုမ္ပဏီတစ်ခုမှ ထုတ်ဝေထားသော အစုရှယ်ယာလက်မှတ်များကို အဆိုပါကုမ္ပဏီအား ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ ဒါရိုက်တာအဖွဲ့မှ စာရင်းဝင်ကုမ္ပဏီအဖြစ် အတည်ပြုချက်ရရှိပြီးနောက် ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်သိမ်းယူပြီး အီလက်ထရောနစ်နည်းဖြင့် အစုရှယ်ယာစာရင်းတွင် တရားဝင်မှတ်တမ်းတင်၍ Paperless ပြုလုပ်ခြင်းသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။

မေးခွန်း (၂) စာရင်းဝင်ကုမ္ပဏီတစ်ခုသည် အဘယ်ကြောင့် Dematerialization Process ကို လုပ်ဆောင်ရပါသလဲ?

ဖြေကြားချက် - ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ စာရင်းဝင်ရောက်မည့်ကုမ္ပဏီသည် ယခင် ထုတ်ဝေရောင်းချခဲ့သော အစုရှယ်ယာလက်မှတ်များအား ဈေးကွက်တွင် အရောင်းအဝယ်ပြု လုပ်ရာ၌ အီလက်ထရောနစ်နည်းစနစ်ဖြင့် အလွယ်တကူ လွှဲပြောင်းနိုင်ရန်အတွက် Dematerialization Process ကို လုပ်ဆောင်ခြင်းဖြစ်ပါသည်။

မေးခွန်း (၃) စာရင်းဝင်ကုမ္ပဏီတစ်ခု၏ Dematerialization Process ကို မည်သည့်အချိန် တွင် မည်ကဲ့သို့ လုပ်ဆောင်ရပါသလဲ?

ဖြေကြားချက် - Dematerialization Process ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ရန်ကုန်စတော့ အိတ်ချိန်း(YSX)၏ ဒါရိုက်တာအဖွဲ့မှ အတည်ပြုချက်ရရှိပြီးနောက်မှစ၍ ဈေးကွက်သို့ ဝင် ရောက်သည့် နေ့ရက်အကြားတွင် လုပ်ဆောင်ပါသည်။ ကုမ္ပဏီ၏ အစုရှယ်ယာရှင်အရေ အတွက် အနည်းအများပေါ်မူတည်၍ ၂ ပါတ် (သို့) ၃ ပါတ်ခန့် ကြာမြင့်နိုင်ပါသည်။

ရန်ကုန်စတော့အိတ်ချိန်း(YSX)မှ ဦးဆောင်၍ စာရင်းဝင်ကုမ္ပဏီသည် Securities Companies များနှင့်ပူးပေါင်းကာ ယင်း၏အစုရှယ်ယာရှင်များနှင့် ဆက်သွယ်ပြီး ဆောင် ရွက်ရပါသည်။

အပိုင်း (၈) “အခြားမေးခွန်းများ”

မေးခွန်း (၁) ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ ကုမ္ပဏီတစ်ခုသည် မတူညီသော အစုရှယ် ယာများကို စာရင်းဝင် ပြုလုပ်နိုင်ပါသလား?

ဖြေကြားချက် - လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ ကုမ္ပဏီမှ ထုတ်ဝေထား သော သာမန်အစုရှယ်ယာများကိုသာ စာရင်းဝင်ပြုလုပ်နိုင်ပြီး ဈေးကွက်တွင် အရောင်း အဝယ်ပြုလုပ်နိုင်ပါသည်။

မေးခွန်း (၂) ကနဦးစာရင်းဝင်ကုမ္ပဏီတစ်ခုအနေဖြင့် Lock-up Period ကို မည်ကဲ့သို့ ကြိုတင်၍ နားလည် သဘောပေါက်သင့်သနည်း?

ဖြေကြားချက် - ကနဦးစာရင်းဝင်ကုမ္ပဏီသည် လျှောက်လွှာတင်သည့်နေ့ရက်မတိုင်မီ ၆ လ အတွင်း အစုရှယ်ယာ (သို့) အာမခံလက်မှတ်များထုတ်ဝေခဲ့လျှင် ဝယ်ယူသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် သဘောတူညီချက်ရယူထားရမည်ဖြစ်ပြီး ၎င်းတို့သည် ကုမ္ပဏီစာရင်း ဝင်သည့်နေ့ရက်မှစ၍ ၃ လကုန်ဆုံးသည်အထိ ရောင်းချခြင်းမပြုပဲ ကိုင်ဆောင်ထားရ ပါမည်။ သဘောတူညီချက်များကို ရန်ကုန်စတော့အိတ်ချိန်း(YSX)သို့ တင်ပြရပါမည်။

မေးခွန်း (၃) အစုရှယ်ယာအလွှဲအပြောင်းပြုလုပ်မှုအပေါ် ကန့်သတ်ချက်များ ပြဋ္ဌာန်း သတ်မှတ်နိုင်ပါသလား?

ဖြေကြားချက် - တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ပြဋ္ဌာန်းထားသော ကိစ္စရပ်များမှအပ စာရင်းဝင်ကုမ္ပဏီဖြစ်သည့်နေ့ရက်မှစ၍ အစုရှယ်ယာအလွှဲအပြောင်းမှုအပေါ် မည်သည့်ကန့်သတ်ချက်မျှ မရှိစေရပါ။

မေးခွန်း (၄) စာရင်းဝင်ကုမ္ပဏီဖြစ်ရန် ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နိုင်သော အစုရှယ်ယာအရေအတွက်နှင့် ယင်းအပေါ်ဈေးကွက်တန်ဖိုးငွေပမာဏသတ်မှတ်ချက် ရှိပါသလား?

ဖြေကြားချက် - ရှိပါသည်။ ရန်ကုန်စတော့အိတ်ချိန်း(YSX)၏ ငွေချေးသက်သေခံလက်မှတ်များစာရင်းဝင်ခြင်းဆိုင်ရာစည်းမျဉ်းများ(Securities Listing Business Regulations) အရ ကနဦးစာရင်းဝင်လျှောက်လွှာတင်သည့်ကုမ္ပဏီသည် စာရင်းဝင်သည့်နေ့၌ ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နိုင်သော အစုရှယ်ယာအရေအတွက် အနည်းဆုံး ၅,၀၀၀ ရှိရမည်ဖြစ်ပြီး ဈေးကွက်မတည်ရင်းနှီးငွေတန်ဖိုးသည် အနည်းဆုံး သန်း ၅၀၀ ကျပ် (သိန်း ၅,၀၀၀ ကျပ်) ရှိရပါမည်။

(ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နိုင်သော အစုရှယ်ယာအရေအတွက်ဆိုသည်မှာ အပိုင်း (၂)၊ မေးခွန်းနံပါတ်-၅ တွင် ဖြေကြားထားသော လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများမှ ပိုင်ဆိုင်သော ၁၀% နှင့်အထက် အစုရှယ်ယာများမှအပ ကျန်ရှိသော အစုရှယ်ယာများအားလုံးကို ဆိုလိုပါသည်။ အသေးစိတ်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ငွေချေးသက်သေခံလက်မှတ်များစာရင်းဝင်ခြင်းဆိုင်ရာလိုက်နာရန် စည်းမျဉ်းများ၊ အခန်း-၂ တွင် ဖတ်ရှုနိုင်ပါသည်။)

မေးခွန်း (၅) ကုမ္ပဏီတစ်ခုသည် ကနဦးစာရင်းဝင်လျှောက်လွှာတင်သည့်အချိန်၌ စာရင်းဝင် စံသတ်မှတ်ချက်များအားလုံးနှင့် သတ်မှတ်ချက်များအားလုံးကို ကိုက်ညီရန် လိုအပ်ပါသလား?

ဖြေကြားချက် - လျှောက်လွှာတင်ချိန်တွင် အားလုံးကိုက်ညီရန် မလိုအပ်ပါ။ ဥပမာအားဖြင့် “အစုရှယ်ယာရှင်အရေအတွက် အနည်းဆုံး ၁၀၀”၊ “အစုရှယ်ယာအရေအတွက် ၅,၀၀၀”၊ “ဈေးကွက်တန်ဖိုးကျပ်သန်း ၅၀၀” အစရှိသော စံသတ်မှတ်ချက်များသည် စာရင်းဝင် ကုမ္ပဏီဖြစ်သည့်နေ့ရက်မတိုင်မီ ပြည့်မီရန် လိုအပ်ပါသည်။ ထိုကဲ့သို့သော စံသတ်မှတ်ချက်များသည် အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းကိစ္စရပ်များရှိပါက အလွယ်တကူ ပြည့်မီနိုင်သောကြောင့် ကနဦးစာရင်းဝင်လျှောက်လွှာတင်ချိန်တွင် ကိုက်ညီရန် မလိုအပ်ပေ။

ကျေးဇူးပြု၍ အပိုင်း (၃) မှ မေးခွန်းနံပါတ်-၂ နှင့် မေးခွန်းနံပါတ်-၃ တွင် ဖြေကြားချက်များကိုလည်း ကိုးကားနိုင်ပါသည်။

စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် (Listing Procedure)

Listing on Yangon Stock Exchange (YSX) takes a 7-step from Preliminary preparation to listing date and the process takes approximately 1 year and 6 months from Full-scale preparation (2nd step).

Model schedule



Preliminary preparation (until more than 12 months prior to the listing date)

Appointment of internal teams

- An applicant company establishes internal teams to manage listing preparation.

Appointment of experts

- Underwriter (Securities Company) : To coordinate whole IPO process and underwrite offering shares
- Legal Firm : To prepare Prospectus/ Disclosure Document for Listing (DDL)
- Accounting consultant : To support preparing financial disclosure documents
- Independent auditor : To audit financial disclosure documents

- Public and Investor relation advisor (If necessary) : To build a strategy and guide communications with stakeholders

Full-scale preparation (6 months)

Documentation

- To finalize summing up historical financial information
- To prepare prospectus for public offering or disclosure document for listing (DDL)

Company restructuring

- To consider and restructure the ownership structure
- To start to commence planned financial and business plan
- To make necessary restructuring of management structure
- To implement financial reporting procedure

Fundamental preparation

- To start financial and legal due diligence
- To develop robust financial and business plan
- To adopt leading practice of corporate governance and reporting process
- To establish financial reporting procedure and to begin preparation of historical financial information
- To review and implement compliance control system

Final preparation (4 months)

Preparation for Listing Examination

- To complete drafting the prospectus or DDL and listing application documents

Preparation for offering shares

- To prepare road show presentations for targeted potential investors

Listing examination (at least 7 weeks)

Listing application

- Applicant Company prepares all listing application documents and submits to YSX.

Application document

https://ysx-mm.com/wp-content/uploads/2016/04/at-nl_en_042016_01.zip


Listing examination

- The examination takes at least 7 weeks, in general but the schedule may be extended depending on the company's situation.
- Listing examination is conducted through reviewing applied documents, interviewing with staff, Auditor and company's management and field examination as necessary.
- YSX judges listing eligibility of a company in terms of meeting the listing criteria such as business and financial soundness, corporate governance and internal management system.

Listing criteria

(English)	https://ysx-mm.com/wp-content/uploads/2018/10/ysxr34_en_20181017_01.pdf
(Myanmar)	https://ysx-mm.com/wp-content/uploads/2018/10/ysxr34_mm_20181017_01.pdf

Model schedule of the examination (at earliest)



Listing approval

- YSX makes an announcement of listing approval and a listing date of the applicant on YSX's website.

Offering shares (8 weeks)

Procedure of offering shares

- To lodge prospectus with SECM and to receive an approval of offering shares.
- To offer shares to existing shareholders (rights offering) and general public (public offering) with providing prospectus through underwriter securities companies*.

** Multiple securities companies make up a syndicate group for offering as usual.*

Dematerialization of issued shares (8 weeks)

Procedure preparation

- An applicant company and securities company make necessary arrangements of confirming procedure of dematerialization of the company's shares.

Opening securities account

- Existing shareholders of an applicant company make registration of shares into a securities account in a securities company having trading qualification.
- An applicant company, through securities companies, collects share certificates of existing shareholders who make registration of his/her owning shares into a securities account.

Data verification

An applicant company and securities companies conduct data verification between the company's latest shareholders list and shareholders data registered in ICT system of securities companies.

Making a special account shareholders list

- An applicant company makes a special account shareholders list for shareholders who haven't opened a securities account made registration of owning shares by closing date set by the company.

Listing on YSX

- An applicant company gets list on Yangon Stock Exchange (YSX) on the listing date.

“သင့်အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက(သို့) မေးခွန်းများရှိပါက မည်သည့်အချိန်မဆို **Listing Consulting Division** သို့ ဆက်သွယ်၍ အခမဲ့အကြံဉာဏ်များရယူနိုင်ပါသည်”

Listing and Trading Participant Department

အီးမေးလိပ်စာ : listing@ysx-mm.com

Listing Consulting Division

အီးမေးလိပ်စာ : consultingdiv@ysx-mm.com

ရန်ကုန်စတော့အိတ်ချိန်းဖက်စပ်ကုမ္ပဏီလီမိတက်
တယ်လီဖုန်းအမှတ် : ၀၉-၄၀၄၀၆၀၄၃၂

“ဤစာအုပ်ငယ်အား ထပ်မံလိုအပ်ပါက ရန်ကုန်စတော့အိတ်ချိန်း (YSX)၊ *Listing and Trading Participant Department Listing Consulting Division* သို့ ဆက်သွယ်မှာယူနိုင်ပါသည်”



ရန်ကုန်စတော့အိတ်ချိန်း(YSX)



အမှတ် ၂၄-၂၆၊ ဆူးလေဘုရားလမ်း (ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တယ်လီဖုန်းအမှတ်: + ၉၅ ၁ ၃၇၁၂၇၄, Fax: + ၉၅ ၁ ၃၇၁၁၆၇
အီးမေးလိပ်စာ: listing@ysx-mm.com Website: www.ysx-mm.com